

Kon. Pat. Gen.

XXXIII

1069

សិលា

# សិលាសិលា

ព្រះបាទស្រីសុរិយោវរ្ម័ន ទី៧  
ស្រីសុរិយោវរ្ម័ន ទី៧

សិលាសិលា :

W. J. S. ស៊ី ហ្វាន់ ម៉ិ ឌី  
ហ្វាន់ ម៉ិ ឌី

៣៥៤០

1e DRUK

UITGEVERIJ EN BOEKHANDEL  
STOOMDRUKKERIJ „DE BLIKSEM”  
SOLO 1931

XXXIII 10 19

සිංහල

# බැඳි කතාව



අප්පාච්ඡාදන, ශ්‍රී ලංකා, සමාජය  
ප්‍රකාශන කමිටුව

සාහසික අභිමත, සාහසික ක්‍රියා

සාහසික:

W. J. S. සී. ජේ. ඩී. ඩී.

සමාජය



UITGEVERIJ EN BOEKHANDEL  
STOOMDRUKKERIJ „DE BLIKSEM”  
SOLO 1930



1930

# STICHOORUKKERIJ „DE BLIKSEM“

Uitgeverij en Boekhandel

Stichting „De Bliksem“


Stichting „De Bliksem“ is een organisatie van christelijke jongeren, die zich inzet voor de verrijking van de geestelijke en culturele levenswijze van de jongeren in Nederland.

Stichting „De Bliksem“

W. J. de Vries

Stichting „De Bliksem“

Stichting „De Bliksem“



STICHOORUKKERIJ „DE BLIKSEM“  
UITGEVERIJ EN BOEKHANDEL  
SOLO 1930








၂ ကြေးပေးသော အခါ အစွဲယူ၍ ဖိတ်ခေါ်ပေးရမည် ဟု ဆိုထားသော အခါ အခါအားဖြင့်  
ရက်စွဲရက်စွဲ ဖြစ်ပေသည်။ ဟု ဆိုထားသော အခါ အခါအားဖြင့် ဖြစ်ပေသည်။  
ဖိတ်ခေါ်၍ ဖိတ်ခေါ်ပေးရမည် ဟု ဆိုထားသော အခါ အခါအားဖြင့်  
ဟု ဆိုထားသော အခါ အခါအားဖြင့် ဖြစ်ပေသည်။

၂ ကြေးပေးသော အခါ အစွဲယူ၍ ဖိတ်ခေါ်ပေးရမည် ဟု ဆိုထားသော အခါ အခါအားဖြင့်  
ဖိတ်ခေါ်၍ ဖိတ်ခေါ်ပေးရမည် ဟု ဆိုထားသော အခါ အခါအားဖြင့်  
ဟု ဆိုထားသော အခါ အခါအားဖြင့် ဖြစ်ပေသည်။

၂ ကြေးပေးသော အခါ အစွဲယူ၍ ဖိတ်ခေါ်ပေးရမည် ဟု ဆိုထားသော အခါ အခါအားဖြင့်  
ဟု ဆိုထားသော အခါ အခါအားဖြင့် ဖြစ်ပေသည်။ 1929.

၂ ကြေးပေးသော အခါ အစွဲယူ၍ ဖိတ်ခေါ်ပေးရမည် ဟု ဆိုထားသော အခါ အခါအားဖြင့်

W. J. S. မှ လာ ဖန် ခေါ် နှု " 

|| ຊາວບ້ານ ຊາວ ກະ ນ ັ ດ ພຣ ຫຼ າ ມ ັ ດ ||

ພຣ ຫຼ າ ມ ັ ດ ກ ະ ນ ັ ດ ພຣ ຫຼ າ ມ ັ ດ

ກິ ກິ ກິ ກິ ກິ ກິ ກິ ກິ ກິ ກິ

---





ပာမာအဘိဓာန်ကျ:	သ	ဇ	ဇာ
	c	j	ဂ်
ရအာဒေဝကျ:	ယ	ဘ	ဃ
	y	r	l
ဓမ္မ (ပာမာကျ):	ဓ	ဇ	ဇာ
	ç	§	s

ပာမာအဘိဓာန်ကျ:

ဇ ဗျာဒိဏပာမာအဘိဓာန် : ဇာ : ဇာယာ(ပာမာ) \ ပာမာရယာဒိဏ  
 ဗျာဒိဏ : ဇာ \ မာရယာဒိဏ : ဇာ - ဇာယာ

ဇာ ပာမာအဘိဓာန် : သ : ဇာယာ(ပာမာ) \ ရယာဒိဏပာမာအဘိဓာန် :  
 ch, ဗျာဒိဏ : ရယာ - seccha.

ဇာ ရယာဒိဏပာမာအဘိဓာန် : ဇာ \ ဗျာဒိဏ : ဇာ  
 ဇာ \ ဇာ

ဇာ ပာမာအဘိဓာန် : ဇာ \ ဗျာဒိဏ : ဇာ

ဇာ dh ပာမာအဘိဓာန် \ ပာမာအဘိဓာန် : ဇာ \ ဗျာဒိဏ : သ  
 ဇာ \ ဇာ

ဇာ d ပာမာအဘိဓာန် \ ပာမာအဘိဓာန် : ဇာ \ မာရယာ  
 ဇာ : ပာမာအဘိဓာန် \ ဇာ

ဇာ ပာမာအဘိဓာန် : ဇာ \ ဗျာဒိဏ : ဇာ (ဇာ)

ဇာ ဗျာဒိဏ : ဇာ



၆ ပြုစီအာဝေယျကုစိပုဂ္ဂါဝံသော : ဘ

၇ ဟံသောပိပုဂ္ဂါ : ဘ

၈ ပြုစီအာဝံသော : ဟံ သိပုဂ္ဂါဝံသော (ဗျ)

အိကာပုဂ္ဂါဝံသော : ဟံ သော သော သော သော သော သော သော

ပြုစီအာဝံသော ပုဂ္ဂါဝံသော ပြုစီပုဂ္ဂါဝံသော ပြုစီပုဂ္ဂါဝံသော ပြုစီပုဂ္ဂါဝံသော

သော သော သော သော သော သော သော သော

ဗျ ပုဂ္ဂါဝံသော သော သော သော သော သော သော သော သော

၆	၇	၈	၉	၁၀	၁၁	၁၂
a	e	i	u	o	re	le

ရဟံသော :

၆	၇	၈	၉	၁၀	၁၁	၁၂
ā	ai	ī	ū	au	rō	lō

၉ ဟံသောပိပုဂ္ဂါဝံသော : ai

၁၀ သော သော သော သော သော သော သော သော : au

၁၁ သော သော သော သော သော သော သော သော : reu

၁၂ သော သော သော သော သော သော သော သော : leu

၆ ပြုစီအာဝံသော ပုဂ္ဂါဝံသော ပြုစီပုဂ္ဂါဝံသော ပြုစီပုဂ္ဂါဝံသော ပြုစီပုဂ္ဂါဝံသော : သိ (ဗျ) သော သော သော

၇ သော သော (သော) :

..... a ..... ā

သော phala (ပြုစီပုဂ္ဂါဝံသော) prabhāwa

- တာဝှ -

ဝါ	i	ဝါ	i
တီ၊ ဘာ	tibā	တီ၊ ဘြာ	tībra
ဟ	u	ဟ	ū
ဟှဟှ	hulun	ဟှဟှ	bhūpati
စ	e	ခုံ	ai
မာစကမာ	sandeha	ခုံဟ	wwai
စ	o	ခုံ	au
ပီစမာ	pingsor	ခုံ	mauna
ဒ	ě	ခုံ	ö
ဟိဿိ	hiděp	မာ	masö
တာဝှ	တာဝှ	တာဝှ	တာဝှ
ဝါ	၀ါ	ဝါ	ဝါ
ဟ	ဟ	ဟ	ဟ
ခုံ	ခုံ	ခုံ	ခုံ
ခုံ	ခုံ	ခုံ	ခုံ

၈ | မာခုံဗျာ ( ) ရှေ့ဗျာ ဝါဟှ ဝါဟှ တီ၊ ဝါဟှ : ဂဒ.  
 ရှေ့ဗျာ ရှေ့ဗျာ ရှေ့ဗျာ ဝါဟှ : ဟ \ က \ က \ က \ က \ က  
 ရှေ့ဗျာ ဝါဟှ ဝါဟှ ဝါဟှ : ဟ \ က \ က \ က \ က \ က  
 ဝါဟှ \ က \ က \ က \ က \ က \ က \ က \ က \ က \ က  
 ၉ | မာခုံဗျာ ( ) ရှေ့ဗျာ ( ) ဝါခုံဗျာ ဝါခုံဗျာ





အထိပ္ပတ္တိ အတ္ထု - အထိပ္ပတ္တိ

၈၈၅။ ဧဝံ အတ္ထု န ဝိသိဒ္ဓိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ (သန္တိန္ဒြိယံ သန္တိန္ဒြိယံ)။

ambëk sang paramārtha paṇḍita huwus limpad sangkeng cunyatā, tan sangkeng wiṣaya prayojana nira lwir sang-graheng lokika.

အတ္ထု ကံ ပဿာနံ ပဿာနံ ဟံ ပတ္တိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ

ပုစ္ဆာ မြို့သို့ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ

။ ဤပုစ္ဆာပုစ္ဆာပုစ္ဆာ ။  
။ သန္တိ (သံဂါ ဘာ) ။

၈၈၆။ ဤအတ္ထု သန္တိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ

ဤအတ္ထု - ဤအတ္ထု အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ

အတ္ထု သန္တိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ

၈၈၇။ သန္တိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ အဘိဓာနာနာ ဝိသိဒ္ဓိန္ဒြိယံ

ယာ၏ဟူ၏ပိပကဏ်၊ ယရယာဝံ့၏ယာ၏ဏ် ဟူသော  
သဏ်၏ဏ်ပျက်ပျက်၏ဏ်

၈၈၄ ပုပိပကဏ်ပျက်ပျက်၏ဏ်၊ ယာယရယာဝံ့၏ဏ်  
၏ဏ်ပျက်ပျက်

ဏ်ပျက်ပျက် + နေ - ယရယာဝံ့ပျက်ပျက်

ဟူပျက်ပျက်: ဟ + နေ၏ဏ်ပျက်ပျက် - ယာ၏ဏ်ပျက်ပျက်

က + နေ၏ဏ်ပျက်ပျက် - ယာ၏ဏ်ပျက်ပျက်

ပ + နေ၏ဏ်ပျက်ပျက် - ယာ၏ဏ်ပျက်ပျက်

ပကဏ် + နေ၏ဏ်ပျက်ပျက် - ယာ၏ဏ်ပျက်ပျက်

ပိပကဏ် + နေ၏ဏ်ပျက်ပျက် - ယာ၏ဏ်ပျက်ပျက်

ယာ + နေ၏ဏ်ပျက်ပျက် - ယာ၏ဏ်ပျက်ပျက်

ယာ၏ဏ် + နေ၏ဏ်ပျက်ပျက် - ယာ၏ဏ်ပျက်ပျက်

ယာ၏ဏ် + နေ၏ဏ်ပျက်ပျက် - ယာ၏ဏ်ပျက်ပျက်

၈၈၄ နေ၏ဏ်ပျက်ပျက် + နေ၏ဏ်ပျက်ပျက်

ဟူပျက်ပျက်: နေ၏ဏ်ပျက်ပျက် + နေ၏ဏ်ပျက်ပျက်

၈၈၄ နေ၏ဏ်ပျက်ပျက် + နေ၏ဏ်ပျက်ပျက်

ဟူပျက်ပျက်: နေ၏ဏ်ပျက်ပျက် + နေ၏ဏ်ပျက်ပျက်

ယာ + နေ၏ဏ်ပျက်ပျက် - ယာ၏ဏ်ပျက်ပျက်

ယာ၏ဏ် + နေ၏ဏ်ပျက်ပျက် - ယာ၏ဏ်ပျက်ပျက်

ယာ၏ဏ် + နေ၏ဏ်ပျက်ပျက် - ယာ၏ဏ်ပျက်ပျက်

..... a + ..... i ယုတ်ယုတ်ပျံ့: ဂ..... င

ယုတ်ယုတ်: င + ယုတ်ယုတ် - င

အ + ယုတ်ယုတ် - ဂအတ်ယုတ်

အ + ယုတ်ယုတ် - ဂအတ်ယုတ်

လ + ယုတ်ယုတ် - ဂလတ်ယုတ်

အ + ယုတ် - ဂအတ်

အ + ယုတ် - ဂအတ်

လ + ယုတ်ယုတ် - ဂလတ်ယုတ်

အ + ယုတ် - ဂအတ်

အ + ယုတ် - ဂအတ်

..... a + ..... ယုတ် ယုတ်ယုတ်: ဂ..... ယုတ်

ယုတ်ယုတ်: င + ယုတ်ယုတ် - ယုတ်ယုတ်

အ + ယုတ် - ဂအတ်

လ + ယုတ်ယုတ် - ဂလတ်ယုတ်

အ + ယုတ် - ဂအတ်

အ + ယုတ် - ဂအတ်

လ + ယုတ်ယုတ် - ဂလတ်ယုတ်

လ + ယုတ်ယုတ် - ဂလတ်ယုတ်

လ + ယုတ်ယုတ် - ဂလတ်ယုတ်



----- a + ခ်, ထရထာသျှ: ခ်-----

ဟူပာဏိ: ဟ + ခ် ဝှပျ + ချ - ခ် ဝှပျ

----- a + ဗျ, ထရထာသျှ: ချ-----

ဟူပာဏိ: ပာဏ + ဗျ - ပာဏသေ

----- a + င, ထရထာသျှ: ချ-----

ဟူပာဏိ: ပါဏဏ + င - ပါဏဏဏ

----- ဝိ + ဝိ, ထရထာသျှ: ဝိ-----

ဟူပာဏိ: ဝိ + ဝိ - ဝိ

မာဏာ + ဝိ - မာဏာ

----- ဝိ + ဣ, ထရထာသျှ: ဝိ-----

ဟူပာဏိ: ဝိ + ဣ - ဝိ

----- ဝိ + ဣ, ထရထာသျှ: ဝိ-----

ဟူပာဏိ: ဝိ + ဣ - ဝိ

ဝိ + ဣ - ဝိ

ဝိ + ဣ - ဝိ

ဝိ + ဣ - ဝိ

----- ဝိ + ဣ, ထရထာသျှ: ဝိ-----

ဟူပာဏိ: ဝိ + ဣ - ဝိ

----- ဝိ + ဣ, ထရထာသျှ: ဝိ-----

ဟူပာဏိ: ဝိ + ဣ - ဝိ

လဟှ + ိုကျ - လဟှကျ

ညောဟှ + ိုကျ ညောဟှကျ

ီု + ဇော ယရယောကျ: ဝံ

ဟှလအိ: ဟှလိကိ + ဇော - ဟှလိကိ

ဟှလိကိ + ဇောကျ - ဟှလိကိကျ

ကယုလိကိ + ဇောကျ - ကယုဟှကျ

ီု + ိုကျ ယရယောကျ: ိုကျ ဝံ.

ဟှလအိ: ယုလိကိ + ိုကျ - ယုလိကိကျ

ညောဟှ + ိုကျ - ညောဟှကျ

ိ + ဇော ယရယောကျ: ို

ဟှလအိ: ယောဟှိ + ဇော - ယောဟှကျ

ဟိလိ + ဇော - ဟိကျ

၈၈၂။ ဣယရယောကျ: ဣယရယောကျ: ဣယရယောကျ: ဣယရယောကျ: ဣယရယောကျ: ဣယရယောကျ: ဣယရယောကျ: ဣယရယောကျ: ဣယရယောကျ: ဣယရယောကျ:

ဣယရယောကျ: ဣယရယောကျ: ဣယရယောကျ: ဣယရယောကျ: ဣယရယောကျ: ဣယရယောကျ: ဣယရယောကျ: ဣယရယောကျ: ဣယရယောကျ: ဣယရယောကျ:

ဇော ဇော + ညော ယရယောကျ: ငါ ရ

ဇော ဇော + ညု " ညု ရ

ဇော ဇော + ငါ " ရ

ဇော ဇော + ညု " ရ

ညော ို + ဇော ညော ငါ ညု " ို ယီ ရယာ ဟှ

ညု ညု " + ဇော ညော ငါ " ဝံ ဝံ ရ

ပျာလဒါး :

▷ ပါကကဒါး နှိုက နှိုကကကပါ နှိုကကက ပါကကကကကက - ပါက

ပျာလဒါးကကက ကြိုပျာလဒါးကကက ကြိုပျာလဒါးကကက ကြိုပျာလဒါးကကက

▷ ကကကကက - ကက + ကကကကက

▷ ကြိုကကက ကက - ကြိုကက ကက ကက

▷ ကြိုကကကက ကြိုကကကကက - ပါကကကကကြိုပျာလဒါးကကက

▷ ကြိုကကကက - ကြိုက ကက ကက

▷ ကကကကြို ကကက - ကကက ကက ကက

▷ ကြိုကကက ကကကြို - ကြိုကကက ကကကြို ကကကြို

▷ ကကကကြိုက က ကြိုကကြို - ကကက ကကြိုက

▷ က က ကြိုက ကကြို ( ကြိုကကြို - ကကကြိုကကြို )

▷ ကကက ကကက - ကကက က ကက

▷ ကကြို က က က - ကကြို က က က

|| က ကကြို ကကြို က ||

|| က ကကြို ကကြို က ||

ကကက || ကက ကကြို ကကြို က ပါကက ကက က ကကက ကကြို ကကြို က ပါကက  
 ကကြို ကကြို က ကကြို က ကကြို က ကကြို က ကကြို က ကကြို က ကကြို က  
 ကကြို က ကကြို က ကကြို က ကကြို က ကကြို က ကကြို က ကကြို က ကကြို က  
 ကကြို က ကကြို က ကကြို က ကကြို က ကကြို က ကကြို က ကကြို က ကကြို က

- ဗြဟ္မာ -

ဟာ: ခိ၊ ခိ၊ သေရသေဒဿျ: ဘ

မိဟာဗျ - ဟူဟာဗျ၊ ဟေဗျိ - ဟေဗျိ၊

ဟူဗျိ - ဟူဗျိ၊ ဟေဗျိ - ဟေဗျိ၊

မိဟူဗျိ - ဟူဗျိ၊ မိဟေဗျိ - ဟေဗျိ၊

ဗြဟ္မိ - ဗြဟ္မိ၊ (ဗြဟ္မိ)၊ ဗြဟ္မိ - ဗြဟ္မိ၊ (ဗြဟ္မိ)  
ဟေဗျိ - ဟေဗျိ၊ ဟေဗျိ - ဟေဗျိ၊

ဟာ: ခိ၊ သေရသေဒဿျ: ခ

ဟေဗျိ - ဟေဗျိ၊ ဟေဗျိ - ဟေဗျိ၊

ဟေဗျိ - ဟေဗျိ၊ ဟေဗျိ - ဟေဗျိ၊

ဟေဗျိ - ဟေဗျိ၊ ဟေဗျိ - ဟေဗျိ၊

ဟေဗျိ - ဟေဗျိ၊

ဟာ: ခိ၊ သေရသေဒဿျ: ခ

ဟေဗျိ - ဟေဗျိ၊

ဟာ: ခိ၊ သေရသေဒဿျ: ခ

ဟေဗျိ - ဟေဗျိ၊

ဟေဗျိ - ဟေဗျိ (ဗြဟ္မိ)၊

ဟေဗျိ - ဟေဗျိ (ဗြဟ္မိ)၊

ဟာ: ခိ၊ သေရသေဒဿျ: ခ

ဟေဗျိ - ဟေဗျိ၊ ဟေဗျိ - ဟေဗျိ၊

ဟေဗျိ - ဟေဗျိ၊ ဟေဗျိ - ဟေဗျိ၊

ဟေဗျိ - ဟေဗျိ၊ ဟေဗျိ - ဟေဗျိ၊

- ၅၅ -

ဘွေဗျူ - ဘွေဗျူ	ဗျူ - ဗျူ
ဘွေဗျူ - ဗျူ	ဘွေဗျူ - ဗျူ
ဘွေဗျူ - ဗျူ	ဘွေဗျူ - ဗျူ

ပ: ဘွေဗျူ - ဗျူ

ဘွေဗျူ - ဗျူ	ဘွေဗျူ - ဗျူ
ဘွေဗျူ - ဗျူ	ဘွေဗျူ - ဗျူ
ဘွေဗျူ - ဗျူ	ဘွေဗျူ - ဗျူ

က: ဘွေဗျူ - ဗျူ

ဘွေဗျူ - ဗျူ	ဘွေဗျူ - ဗျူ
ဘွေဗျူ - ဗျူ	ဘွေဗျူ - ဗျူ
ဘွေဗျူ - ဗျူ	ဘွေဗျူ - ဗျူ

ပ: ဘွေဗျူ - ဗျူ

ဘွေဗျူ - ဗျူ	ဘွေဗျူ - ဗျူ
ဘွေဗျူ - ဗျူ	ဘွေဗျူ - ဗျူ
ဘွေဗျူ - ဗျူ	ဘွေဗျူ - ဗျူ
ဘွေဗျူ - ဗျူ	ဘွေဗျူ - ဗျူ

ပ: ဘွေဗျူ - ဗျူ

ဘွေဗျူ - ဗျူ	ဘွေဗျူ - ဗျူ
ဘွေဗျူ - ဗျူ	ဘွေဗျူ - ဗျူ

။ ဘာ ဣပိသ ကာယ ဟျံ ၊

။ ဟ ဣပိသ ကာယ ဟျံ ။

။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။

။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။

။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။

။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။

။ ဘာ ဣပိသ ကာယ ဟျံ ။

။ ဘာ ဣပိသ ကာယ ဟျံ ။

။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။ ဘာ ဣပိသ ကာယ ဟျံ ။

အိတ်ယာအိတ်ယာ ယာအိတ်ယာအိတ်ယာ | မိတ်အာသဟောယာသဟောယာ မိတ်အာမိတ်ယာအိတ်ယာ | ber.

အောပွဒ် - ဘာသာရူပာဒ် - berboeah.

အော(အိတ်) - ဘာသာရူပိအာရူ (ဘာအိတ်) - beristeri.

အောယုယု - ထံရုဘာသိယာအော - bertandoek.

အောဘာကျ - ထံရုဘာသိယာ - bernama.

ဗျာဏာ | မိတ်အာသဟောယာမိတ်ယာအိတ်ယာအိတ်ယာ : ဇော - အော - ယာမိတ်ယာမိတ်ယာသဟောယာမိတ်  
 ယုဘာရူပာဒ် : မာရူယာကျ ထံကိယု ယာလာယု  
 အာယာ - ယုယာမိတ် :

အောကျယုကျ - အိတ်အောအိတ်အော - ယုမိတ်ယာအိတ်ယာမိတ်ယာ  
 ကျအောမာ

အောပိကျ - ယာရူပာဒ်ပိကျ - အောရူပာဒ်ပိကျ

အောယာကျ - ယာရူပာဒ်ပိကျ - အောယုမိတ်ယာမိတ်ယာ

အော (ဇော) မာအိတ် - ယာရူပာဒ်မာအိတ် - အောရူပာဒ်မာ  
 အိတ်

မာအောကျ - အောရူပာဒ်ပိကျ ယာရူပာဒ်မာအိတ် (အောကျ  
 အောကျ - အောကျ - အောကျ - အောကျ)

ဗျာဏာ | အောယာမိတ်ယာအိတ်ယာမိတ်ယာအိတ်ယာမိတ်ယာအိတ်ယာမိတ်ယာအိတ်ယာမိတ်ယာအိတ်ယာ  
 မိတ်ယာအိတ်ယာမိတ်ယာအိတ်ယာမိတ်ယာအိတ်ယာမိတ်ယာအိတ်ယာမိတ်ယာအိတ်ယာမိတ်ယာအိတ်ယာ  
 မိတ်ယာအိတ်ယာမိတ်ယာအိတ်ယာမိတ်ယာအိတ်ယာမိတ်ယာအိတ်ယာမိတ်ယာအိတ်ယာ

အောကျ - ဇော (အော) ကျကျ - အိတ်ဗျာဏာ

ပြော ဟော - ဇော (အ)၊ ပြော ဟော - ဣဏ္ဍိယ၊ ပြော ဟော  
[အောယ]

ပြော ကျ - ကျော ကျ - ကျော ဝေဠီ

သေ ဝါ ဟော - သေ ဝါ ဟော - သေ ဝါ ဟော > bertjerita.

ဟော ဟော - ဟော ဟော - ဟော ဟော > berhias.

ဟော ဟော - ဟော ဟော - ဟော ဟော > berdjalan.

ဗုဒ္ဓါ ။ ဣဏ္ဍိယ၊ ဣဏ္ဍိယ၊ ဣဏ္ဍိယ၊ ဣဏ္ဍိယ၊ ဣဏ္ဍိယ၊ ဣဏ္ဍိယ၊ ဣဏ္ဍိယ၊ ဣဏ္ဍိယ၊  
ဣဏ္ဍိယ၊ ဣဏ္ဍိယ၊ ဣဏ္ဍိယ၊ ဣဏ္ဍိယ၊ ဣဏ္ဍိယ၊ ဣဏ္ဍိယ၊ ဣဏ္ဍိယ၊ ဣဏ္ဍိယ၊

အင်္ဂါ ။ မတူ ဟော ဟော ။ ဟော ဟော ။ ဟော ဟော ။ ဟော ဟော ။ ဟော ဟော ။  
ဟော ဟော ။ ဟော ဟော ။

> ကျော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။  
[အောယ ၂၈] - ဣဏ္ဍိယ၊ ဣဏ္ဍိယ၊ ဣဏ္ဍိယ၊ ဣဏ္ဍိယ၊ ဣဏ္ဍိယ၊ ဣဏ္ဍိယ၊  
ဟော ။

> ဗုဒ္ဓါ ဗုဒ္ဓါ မတူ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။  
ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။  
ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။  
ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။ ဟော ။





- ၅၅ -

ပုဆိုး - အခြေပုဆိုး - ဆိပ်

ပိယျာ - အခြေပိယျာ - နှိပ်

ဗြူ **ကြိယာ** ပြီးစေပြီးစေဟန်များ: ဇာ, ဃာ, ငာ, အာပိတက ဘာကြိယာ  
များ: ခဲ, ခံ, ဟူဝိဂုဏ်နှင့် ဘိဝေအာပိဂု: ခေကျ  
အကျ သရသရသရသရသ ဘိဇအာအာရံရံ  
ခဲဇာ - ခေဇာ - ခဲယမိ - ခေယမိ

ဗြူ **ကြိယာ** ပြီးစေပြီးစေဟန်များ: ကာ, အာပိဂု: ဇာ  
ကရိပဏျ - ခေကရိပဏျ - ဘာပံ, အာ  
မိယံ - ခေမိယံ - မိယံ

ကရိပဏျ - အကရိပဏျ - ကရိပဏျ  
မိယံ - အမိယံ - မိယံ

ဗြူ **ကြိယာ** ပြီးစေပြီးစေဟန်များ: ဃာ, ဃာ, အာပိဂု: အာ  
ပာပျ - ခေပာပျ - ကရံ  
ပာပျ - ခေပာပျ - ဘာပိပိဂု  
ဗြူ - ခေဗြူ - ဘာပာပျ

ဗြူ **ကြိယာ** ပြီးစေပြီးစေဟန်များ: အာ, ဃာ, အာပိဂု: အာ

ဗြူ **ကြိယာ** ပြီးစေပြီးစေဟန်များ: အာ, ဃာ, အာပိဂု: အာ  
အာ - အာအာ - အာ  
အာ - အာအာ - အာ  
အာ - အာအာ - အာ

ဣယျံ ။ ရာယန္တိ ဣရာယန္တိ ဣယန္တိ ဣယန္တိ ဣယန္တိ ။ ဣ  
 ဣယန္တိ ။ ဣယန္တိ ။ ဣယန္တိ ။ ဣယန္တိ ။ ဣယန္တိ ။  
 ဣယန္တိ ။ ဣယန္တိ ။ ဣယန္တိ ။ ဣယန္တိ ။

ဣယျံ - ဣယျံ - ဣယျံ - ဣယျံ  
 ဣယျံ - ဣယျံ - ဣယျံ - ဣယျံ  
 ဣယျံ - ဣယျံ - ဣယျံ - ဣယျံ  
 ဣယျံ - ဣယျံ - ဣယျံ - ဣယျံ  
 ဣယျံ - ဣယျံ - ဣယျံ - ဣယျံ

ဣ ၀ ။ ဣယန္တိ ။ ဣယန္တိ ။ ဣယန္တိ ။ ဣယန္တိ ။ ဣယန္တိ ။  
 ဣယန္တိ - ဣယန္တိ - ဣယန္တိ - ဣယန္တိ - ဣယန္တိ  
 ဣယျံ - ဣယျံ - [ဣယျံ ဣယျံ - ဣယျံ - ဣယျံ]  
 ဣယျံ - ဣယျံ  
 ဣယျံ - ဣယျံ - ဣယျံ - ဣယျံ - ဣယျံ - ဣယျံ -  
 ဣယျံ - ဣယျံ - ဣယျံ - ဣယျံ - ဣယျံ - ဣယျံ -  
 ဣယျံ - ဣယျံ - ဣယျံ - ဣယျံ - ဣယျံ - ဣယျံ -  
 ဣယျံ XX. 6 ]

ဣ ဣယျံ ။ ဣယျံ ။ ဣယျံ ။ ဣယျံ ။ ဣယျံ ။  
 ဣယျံ ။ ဣယျံ ။ ဣယျံ ။ ဣယျံ ။ ဣယျံ ။  
 [ဣယျံ ။ ဣယျံ ။]  
 ဣယျံ ။ ဣယျံ ။ ဣယျံ ။ ဣယျံ ။ ဣယျံ ။

- ဗြဟ္မ -

အေကာဏ - ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ

အေဇာကဒ - ဇာကဒ

အေဇာဏ္ဍိယျ - ဇာဏ္ဍိယျ

အေဇာဏ္ဍိယျ - ဇာဏ္ဍိယျ

က : ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ

ဇာဏ္ဍိယျ - ဇာဏ္ဍိယျ

ဇာဏ္ဍိယျ - ဇာဏ္ဍိယျ

အေကုဏ္ဍိယျ - ကုဏ္ဍိယျ၊ ဣန္ဒြေ၊ ဣန္ဒြေ

ဇာဏ္ဍိယျ - ကုဏ္ဍိယျ၊ ဇာဏ္ဍိယျ

က : ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ

အေကာဇာက - ကာဏ္ဍိယျ၊ ဣန္ဒြေ၊ ဣန္ဒြေ

က : ဣန္ဒြေ၊ ဣန္ဒြေ

ဇာဏ္ဍိယျ - ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ

က : ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ

အေဇာကုဏ္ဍိယျ - ဇာကုဏ္ဍိယျ

အေဇာကုဏ္ဍိယျ - ဇာကုဏ္ဍိယျ၊ ဣန္ဒြေ၊ ဣန္ဒြေ

ဇာဏ္ဍိယျ - ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ

အေဇာဏ္ဍိယျ - ဣန္ဒြေ၊ ဣန္ဒြေ၊ ဣန္ဒြေ

က : ဣန္ဒြေ၊ ဣန္ဒြေ



- ညီတာ -

။ တာ ဣပိံ ဝိ ဣ။

။ သိ သိ ဣပိံ ဝိ ဣ။ ပာ။ | တာ ဝါ : ဣ။

ညီ<sup>၆</sup> ။ ဝါ သံ ဘာ သိ ဣပိံ ဝိ ဣ။ ပာ။ | တာ ဝါ : ဣ။  
သိ သိ ဣပိံ ဝိ ဣ။ ပာ။ | တာ ဝါ : ဣ။

ဝိ ပု ဣ ဣပိံ ဝိ ဣ။ ပာ။ | တာ ဝါ : ဣ။

ဝိ ဣ - ဣပိံ ဣ။ ပာ သိ - ဣပိံ ဣ။

ညီ<sup>၇</sup> ။ ဝါ သံ ဘာ သိ ဣပိံ ဝိ ဣ။ ပာ။ | တာ ဝါ : ဣ။  
တာ : သိ သိ ဣပိံ ဝိ ဣ။ ပာ။ | တာ ဝါ : ဣ။

တာ ဝါ : သိ သိ ဣပိံ ဝိ ဣ။ ပာ။ | တာ ဝါ : ဣ။

ညီ ဣပိံ ဝိ ဣ။

တာ ဝါ : သိ သိ ဣပိံ ဝိ ဣ။ ပာ။ | တာ ဝါ : ဣ။

ညီ<sup>၈</sup> ။ ဝါ သံ ဘာ သိ ဣပိံ ဝိ ဣ။ ပာ။ | တာ ဝါ : ဣ။  
တာ : သိ သိ ဣပိံ ဝိ ဣ။ ပာ။ | တာ ဝါ : ဣ။

တာ ဝါ : သိ သိ ဣပိံ ဝိ ဣ။ ပာ။ | တာ ဝါ : ဣ။

တာ ဝါ : သိ သိ ဣပိံ ဝိ ဣ။ ပာ။ | တာ ဝါ : ဣ။

တာ ဝါ : သိ သိ ဣပိံ ဝိ ဣ။ ပာ။ | တာ ဝါ : ဣ။

တာ ဝါ : သိ သိ ဣပိံ ဝိ ဣ။ ပာ။ | တာ ဝါ : ဣ။

တာ ဝါ : သိ သိ ဣပိံ ဝိ ဣ။ ပာ။ | တာ ဝါ : ဣ။

တာ ဝါ : သိ သိ ဣပိံ ဝိ ဣ။ ပာ။ | တာ ဝါ : ဣ။

တာ ဝါ : သိ သိ ဣပိံ ဝိ ဣ။ ပာ။ | တာ ဝါ : ဣ။



- ၁၂၁ -

ဗျာဗျာဗျာဗျာ (ဗျာဗျ) မတ်ယာဏီတူဏာအဏာ

~ ကျစ်စိတ် ဣမံ ဘမာအဝါ ဣဗာဗာ ဘုဗ - ဘ  
ဏာအဝါမိ မံ ဗာဗိ စိ ဂါဂါ ဂါဂါ ဂါဂါ ဂါဂါ ~ rakṣasa'n  
warāha.

~ ဗျာဗျ ဗျာဗျာ ဣဗာ ဗာဗိဗာ ဗျာဗျာဗျာ  
ဘဏ္ဍိမိဗျာဗျာ (ဗျာဗျ) ဗာဗိဗျာဗျာဗျာဗျာဗျာဗျာ  
sang asurādhipā'n.

~ ဘိ ဗျာဗျာဗျာ ဗျာဗျာဗျာ ဗျာဗျာဗျာဗျာ ဗျာဗျာဗျာဗျာ  
ဘု - ဗာဗိဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ  
ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ

~ ဗာဗိ ဗျာဗျာဗျာ ဗျာဗျာဗျာဗျာဗျာ - ဗာဗိဗျာဗျာဗျာ  
ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ

~ ဗျာဗျာဗျာ ဗျာဗျာဗျာဗျာဗျာ - ဗျာဗျာဗျာဗျာဗျာ  
ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ

~ ဗျာဗျာဗျာဗျာဗျာ ဗျာဗျာဗျာဗျာဗျာ (prabhu n'u-  
mangkat) ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ - ဗျာဗျာဗျာ  
ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ





ရဟား ဂုဏ်အိမ်၊ လိင်္ဂံ။

၁။ ဘွေဟွေဟ ဂုဏ် အိမ်၊ ဟွေဟ။

၂။ ဂုဏ်အိမ်၊ ဟွေဟိ ဟွေဟိ ဂုဏ်အိမ်၊ ဟွေဟိ။ kinon ing hyang.

၃။ ဟွေဟိ ဟွေဟိ ဟွေဟိ ဂုဏ် အိမ်၊ ဟွေဟိ ဟွေဟိ။

၄။ ဟွေဟိ ဂုဏ်အိမ်၊ ဟွေဟိ ဟွေဟိ။ kinon i nghulun.

၅။ ဟွေဟိ ဂုဏ်အိမ်၊ ဟွေဟိ ဟွေဟိ ဟွေဟိ။

၆။ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ။

၇။ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ။

၈။ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ။

၉။ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ။

၁၀။ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ။

၁၁။ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ။

၁၂။ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ။

၁၃။ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ။

၁၄။ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ။

၁၅။ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ။ dipeli-

harakannya. Melajoe.

၁၆။ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ။

၁၇။ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ။

၁၈။ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ ဟွေဟိ။







- ညွှန် -

ပဏ္ဍိတ - ပာဏိတိတိစ္ဆာရိယျံ ဧဝမာသိယျော ပဏ္ဍိ

ရိယျော

ပဏ္ဍိတိ - ပာဏိတိတိစ္ဆာရိယျံ ဧဝမာသိယျော ပဏ္ဍိ

ရိယျော

ပဏ္ဍိတိယ - ပာဏိတိတိစ္ဆာရိယျံ ဧဝမာသိယျော ပဏ္ဍိ

ရိယျော

စုဏ္ဏံ ဣယော၊ ဧဝမာသိယျောပဏ္ဍိရိယျံ၊ ဧဝမာသိယျောပဏ္ဍိ  
 တိယော၊ ဧဝမာသိယျောပဏ္ဍိရိယျံ၊ ဧဝမာသိယျောပဏ္ဍိ

ရိယျော

ပဏ္ဍိတိယ - ပာဏိတိတိစ္ဆာရိယျံ

ပဏ္ဍိတိယ - ပာဏိတိတိစ္ဆာရိယျံ

စုဏ္ဏံ ဣယော၊ ဧဝမာသိယျောပဏ္ဍိရိယျံ၊ ဧဝမာသိယျောပဏ္ဍိ  
 တိယော၊ ဧဝမာသိယျောပဏ္ဍိရိယျံ၊ ဧဝမာသိယျောပဏ္ဍိ

ရိယျော

စုဏ္ဏံ ဣယော၊ ဧဝမာသိယျောပဏ္ဍိရိယျံ၊ ဧဝမာသိယျောပဏ္ဍိ

တိယော၊ ဧဝမာသိယျောပဏ္ဍိရိယျံ၊ ဧဝမာသိယျောပဏ္ဍိ

ရိယျော

ၥ တာ တွေ ပိ်တေ ပိ်တေ  
 ၥ တာ တွေ ပိ်တေ ပိ်တေ

၈၆ ၥ တာ တွေ ပိ်တေ ပိ်တေ တာ တွေ ပိ်တေ ပိ်တေ : ပိ်တေ , တာ တွေ တာ တွေ  
 တာ တွေ : တာ တွေ

ပိ်တေ တာ တွေ - တာ တွေ တာ တွေ တာ တွေ တာ တွေ

ပိ်တေ တာ တွေ - တာ တွေ တာ တွေ တာ တွေ တာ တွေ

၈၇ ၥ တာ တွေ ပိ်တေ ပိ်တေ ပိ်တေ တာ တွေ : ပိ်တေ , တာ တွေ ပိ်တေ ပိ်တေ

တာ တွေ တာ တွေ တာ တွေ တာ တွေ : တာ တွေ , တာ တွေ , တာ တွေ  
 တာ တွေ တာ တွေ တာ တွေ တာ တွေ

ပိ်တေ တာ တွေ - တာ တွေ (တာ တွေ) တာ တွေ - တာ တွေ

ပိ်တေ တာ တွေ - တာ တွေ (တာ တွေ) တာ တွေ - တာ တွေ

၈၈ ၥ တာ တွေ တာ တွေ : ပိ်တေ , တာ တွေ တာ တွေ တာ တွေ တာ တွေ

တာ တွေ : တာ တွေ တာ တွေ တာ တွေ တာ တွေ : ..... တာ တွေ

ပိ်တေ တာ တွေ - တာ တွေ တာ တွေ တာ တွေ တာ တွေ

တာ တွေ တာ တွေ - တာ တွေ တာ တွေ တာ တွေ တာ တွေ

ပိ်တေ တာ တွေ - တာ တွေ တာ တွေ တာ တွေ

တာ တွေ တာ တွေ - တာ တွေ တာ တွေ တာ တွေ





အာဏာသာ ၂ အာဏာ - ဝိတိ မင်္ဂါ ဝိပုဏ္ဏာ နံစံ စု ဝစာ ဝု ဝု သိ  
 မညျ

အာဏာသာ ၅ - ဝိတိ မင်္ဂါ မင်္ဂါ စု ဝစာ သာ သာ ဝီ > ထံ စု  
 စု ဝစာ သာ သာ ဝီ >

အာဏာသာ ဝါ ၁ - ဝိတိ မင်္ဂါ မင်္ဂါ စု ဝစာ သာ သာ ( ဝိတိ ဝိ  
 မညျ )

အာဏာသာ ဝါ ၂ - ဝိတိ မင်္ဂါ မင်္ဂါ စု ဝစာ သာ သာ ( ဝိတိ ဝိ  
 မညျ )

အာဏာသာ ဝါ ၃ - ဝိတိ မင်္ဂါ မင်္ဂါ စု ဝစာ သာ သာ ( ဝိတိ ဝိ  
 မညျ )

အာဏာသာ ဝါ ၄ - ဝိတိ မင်္ဂါ မင်္ဂါ စု ဝစာ သာ သာ ( ဝိတိ ဝိ  
 မညျ )

အာဏာသာ ဝါ ၅ - ဝိတိ မင်္ဂါ မင်္ဂါ စု ဝစာ သာ သာ ( ဝိတိ ဝိ  
 မညျ )

အာဏာသာ ဝါ ၆ - ဝိတိ မင်္ဂါ မင်္ဂါ စု ဝစာ သာ သာ ( ဝိတိ ဝိ  
 မညျ )

အာဏာသာ ဝါ ၇ - ဝိတိ မင်္ဂါ မင်္ဂါ စု ဝစာ သာ သာ ( ဝိတိ ဝိ  
 မညျ )

ဗျ : ဝေ ဂု ဝေ ၃ ဝေ ဂု ဝေ ၃ ဂု ဝေ ဂု ဝေ ဝိ ဝိ ဝိ ဝိ ဝိ ဝိ ဝိ ဝိ  
 ဝိ ဝိ ဝိ ဝိ ဝိ ဝိ ဝိ ဝိ

အာဏာ ဝါ ၈ - ဝိတိ မင်္ဂါ မင်္ဂါ စု ဝစာ သာ သာ ( ဝိတိ ဝိ  
 မညျ )

အာဏာ ဝါ ၉ - ဝိတိ မင်္ဂါ မင်္ဂါ စု ဝစာ သာ သာ ( ဝိတိ ဝိ  
 မညျ )

အာဏာ ဝါ ၁၀ - ဝိတိ မင်္ဂါ မင်္ဂါ စု ဝစာ သာ သာ ( ဝိတိ ဝိ  
 မညျ )

အာဏာ ဝါ ၁၁ - ဝိတိ မင်္ဂါ မင်္ဂါ စု ဝစာ သာ သာ ( ဝိတိ ဝိ  
 မညျ )

အာဏာ ဝါ ၁၂ - ဝိတိ မင်္ဂါ မင်္ဂါ စု ဝစာ သာ သာ ( ဝိတိ ဝိ  
 မညျ )

အာဏာ ဝါ ၁၃ - ဝိတိ မင်္ဂါ မင်္ဂါ စု ဝစာ သာ သာ ( ဝိတိ ဝိ  
 မညျ )



လှောင်ရထား လှောင်ရထား | ဆွေညီမိတ်ဆွေ လှောင်ရထား ဆွေညီမိတ်ဆွေ  
ဆွေညီမိတ်ဆွေ လှောင်ရထား ဆွေညီမိတ်ဆွေ

လှောင်ရထား ဆွေညီမိတ်ဆွေ လှောင်ရထား ဆွေညီမိတ်ဆွေ

လှောင်ရထား ဆွေညီမိတ်ဆွေ လှောင်ရထား ဆွေညီမိတ်ဆွေ

လှောင်ရထား ဆွေညီမိတ်ဆွေ လှောင်ရထား ဆွေညီမိတ်ဆွေ

လှောင်ရထား ဆွေညီမိတ်ဆွေ လှောင်ရထား ဆွေညီမိတ်ဆွေ

လှောင်ရထား ဆွေညီမိတ်ဆွေ လှောင်ရထား ဆွေညီမိတ်ဆွေ

လှောင်ရထား ဆွေညီမိတ်ဆွေ လှောင်ရထား ဆွေညီမိတ်ဆွေ

ဥ : ဟာယ ဇိတ် နှစ် ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂  
ကာယ ဇိတ် နှစ် ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂  
ကာယ ဇိတ် နှစ် ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂  
Melajoe:  
memper.

မာကာ (အိ) - memperisteri, ထိရမာကာ အိယာ, ထံ  
ပရိယာ အိယာ

မာဂုကာ ဇာ - memperiboe, မာအိယာ, ထံ ပရိယာ

မာကာ ဝါကာ - ထံ ပရိယာ ဇာ ပရိယာ ဝါကာ မာကာ

မာကာ ဇာ - ထိရမာကာ

မာကာ ဂ ၂ မာ - ထံ ပရိယာ မာကာ မာကာ  
မာကာ

၆ : ကိတ် ကိတ် ကိတ် (အိ) မာကာ ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂  
ကာယ ဇိတ် နှစ် ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂ ဂုဏ် ၂

မာကာ ဇာ - မာကာ ဇာ မာကာ ဇာ

မာကာ ဇာ - မာကာ ဇာ မာကာ ဇာ

မာကာ ဂ ၂ မာ - မာကာ ဇာ

မာကာ ဂ ၂ မာ - မာကာ ဇာ မာကာ ဇာ မာကာ ဇာ  
မာကာ ဇာ

မာကာ ဇာ - မာကာ ဇာ မာကာ ဇာ မာကာ ဇာ  
မာကာ ဇာ

၅၂ ဝ ပုလဲအာမာန် ဟု ဆိုရာ၌ ပုလဲပစ္စည်းများကို ဝယ်ယူပြီး ရောင်းချခြင်းကို ဆိုလိုသည်။  
 သို့သော် ပုလဲအာမာန် ဟု ဆိုရာ၌ ပုလဲပစ္စည်းများကို ဝယ်ယူပြီး ရောင်းချခြင်းကို ဆိုလိုသည်။  
 diper.

ပိရစ်တီရစ် (သို့) ပိရစ်တီရစ် - ဆိုင်ယီလီယမ် ဟု ဆိုရာ၌ diperisteri.

ပိရစ်တီရစ် ပစ္စည်းများ - ဆိုင်ယီလီယမ် ဟု ဆိုရာ၌ diperisteri.

ပိရစ်တီရစ် သတ္တု - ဆိုင်ယီလီယမ် ဟု ဆိုရာ၌ diperisteri.

ပိရစ်တီရစ် ပစ္စည်းများ - jangan diperhamba. ဆိုင်ယီလီယမ် ဟု ဆိုရာ၌ diperisteri.

ပိရစ်တီရစ် သတ္တု - ဆိုင်ယီလီယမ် ဟု ဆိုရာ၌ diperisteri.

ပိရစ်တီရစ် ပစ္စည်းများ - ဆိုင်ယီလီယမ် ဟု ဆိုရာ၌ diperisteri.

ပိရစ်တီရစ် ပစ္စည်းများ - ဆိုင်ယီလီယမ် ဟု ဆိုရာ၌ diperisteri.

၇၀ ပုလဲအာမာန် ဟု ဆိုရာ၌ ပုလဲပစ္စည်းများကို ဝယ်ယူပြီး ရောင်းချခြင်းကို ဆိုလိုသည်။  
 ဝယ်ယူရာ၌ ပုလဲပစ္စည်းများကို ဝယ်ယူပြီး ရောင်းချခြင်းကို ဆိုလိုသည်။ (ပုလဲအာမာန်  
 ပုလဲပစ္စည်းများကို ဝယ်ယူပြီး ရောင်းချခြင်းကို ဆိုလိုသည်။)  
 ဆိုင်ယီလီယမ် ဟု ဆိုရာ၌ diperisteri.

ပုလဲအာမာန် ဟု ဆိုရာ၌ ပုလဲပစ္စည်းများကို ဝယ်ယူပြီး ရောင်းချခြင်းကို ဆိုလိုသည်။  
 (ပုလဲအာမာန် 188) - ဆိုင်ယီလီယမ် ဟု ဆိုရာ၌ diperisteri.  
 ဆိုင်ယီလီယမ် ဟု ဆိုရာ၌ diperisteri.

ပုလဲအာမာန် ဟု ဆိုရာ၌ ပုလဲပစ္စည်းများကို ဝယ်ယူပြီး ရောင်းချခြင်းကို ဆိုလိုသည်။  
 ဆိုင်ယီလီယမ် ဟု ဆိုရာ၌ diperisteri.

ပုလဲအာမာန် ဟု ဆိုရာ၌ ပုလဲပစ္စည်းများကို ဝယ်ယူပြီး ရောင်းချခြင်းကို ဆိုလိုသည်။  
 ဆိုင်ယီလီယမ် ဟု ဆိုရာ၌ diperisteri.





❖ **බාහුනි** කුරුණා නගරය (6 වැනි වග) -

සහ වෙනත් ගම්වලදී සිටින බාහුනි නගරයේ ජනතාව

❖ **බාහුනි** නම් **බාහුනි** නගරය (නගරයක්) -  
බාහුනි නගරයේ ජනතාවගේ නම

❖ **බාහුනි** (බාහුනි) නම් නගරයේ ජනතාව  
සහ (සහ නගරය) - බාහුනි නගරයේ ජනතාව

❖ **බාහුනි** නම් නගරයේ ජනතාව (බාහුනි නගරයේ 42)

- බාහුනි නගරයේ ජනතාවගේ නම  
❖ **බාහුනි** නම් නගරයේ ජනතාව (බාහුනි නගරයේ 42)

(බාහුනි: බාහුනි) නම් නගරයේ ජනතාව (බාහුනි නගරයේ 42)

❖ **බාහුනි** නම් නගරයේ ජනතාව (බාහුනි නගරයේ 42)

❖ **බාහුනි** නම් නගරයේ ජනතාව (බාහුනි නගරයේ 42)

භූ: බාහුනි නගරයේ ජනතාව (බාහුනි නගරයේ 42)











မိစ္ဆာပိယဂါယနံ

၁။ အလောဘိ နိစ္ဆိန္ဒရီယမာယိ နာမာပိ နာမာပိ နာမာပိ နာမာပိ  
[ဒေသနာပိ 84] - ဤသော ဘုရားရှင် နာမာပိ နာမာပိ နာမာပိ နာမာပိ

ဘုရားရှင်

၂။ မဂ္ဂိယာယ မဂ္ဂိယာယ မဂ္ဂိယာယ မဂ္ဂိယာယ မဂ္ဂိယာယ မဂ္ဂိယာယ  
[ဒေသနာပိ 138] - မဂ္ဂိယာယ မဂ္ဂိယာယ မဂ္ဂိယာယ မဂ္ဂိယာယ မဂ္ဂိယာယ မဂ္ဂိယာယ

၃။ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ  
[ဒေသနာပိ 50] - အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ

၄။ မဂ္ဂိယာယ မဂ္ဂိယာယ မဂ္ဂိယာယ မဂ္ဂိယာယ မဂ္ဂိယာယ မဂ္ဂိယာယ  
[ဒေသနာပိ 16] - မဂ္ဂိယာယ မဂ္ဂိယာယ မဂ္ဂိယာယ မဂ္ဂိယာယ မဂ္ဂိယာယ မဂ္ဂိယာယ

၅။ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ  
[ဒေသနာပိ 69] - အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ

၆။ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ  
[ဒေသနာပိ 52,3] - အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ

၇။ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ  
[ဒေသနာပိ 67] - အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ အဂ္ဂိယာယ









။ ကောဇ္ဈိပိံ ဂုဿပုဂ္ဂလံ။  
။ ဤသုသုဗိဒ္ဓံ ။

ပေယျံ ။ သုသုဗိဒ္ဓံ ဟု ဟု ဟု ။

က ။ ။ ဟု ဟု ဟု ဟု ။

ပာ : ဇေယျံ - ဧကံ ပိတု ဟု မိပိတ္တံ ဟု မိတိ ဤသုဗိဒ္ဓံ  
ဤသုဗိဒ္ဓံ : ဇေယျံ ။ မိတိ ။ ဇေယျံ ။ မိတိ ။ ဧကံ ပိတု ဟု ဟု  
ဇေယျံ ။ မိတိ ။ ဇေယျံ ။ မိတိ ။ ဇေယျံ ။ မိတိ ။  
ဇေယျံ ။ မိတိ ။ ဇေယျံ ။ မိတိ ။ ဇေယျံ ။ မိတိ ။  
မိတိ ။ ဇေယျံ ။ မိတိ ။ ဇေယျံ ။ မိတိ ။ ဇေယျံ ။ မိတိ ။  
ဇေယျံ ။ မိတိ ။ ဇေယျံ ။ မိတိ ။ ဇေယျံ ။ မိတိ ။

မာ : ဤ - သမိတိ ပုဂ္ဂလံ ဟု ဟု ဟု ။  
ပိတု ဟု ဟု ။ မိတိ ။ မိတိ ။ မိတိ ။

သ : သဗ္ဗံ - သမိတိ ပိတု ဟု ။ သဗ္ဗံ ။  
ပိတု ဟု ။ မိတိ ။ မိတိ ။ မိတိ ။

ဘ : ဤသုဗိဒ္ဓံ ။ မိတိ ပိတု ။ မိတိ ပိတု ။  
မိတိ ပိတု ။ မိတိ ပိတု ။ မိတိ ပိတု ။

စကား : သာဓက ဟူ၍ - သဒ္ဓါစကားကို ဝေပေ၍ သာဓက  
ဟူ၍ စကားကို ဝေပေ၍

သား : သိက္ခာ - ဤသို့ သိက္ခာဟူ၍ သိက္ခာကို ဝေပေ  
ဟူ၍ ပြောဆို၍ သိက္ခာ : ဟူ၍ ပြောဆို၍ သိက္ခာ  
ဟူ၍ စကားကို ဝေပေ၍

စကား : အာရုံသာ - အာရုံသာ - အာရုံသာ - အာရုံသာ  
သတိတရား ဟူ၍ သိက္ခာဟူ၍ စကားကို ဝေပေ

သား : အာရုံ - ဟူ၍ သိက္ခာ : အာရုံသာ သာဓက ပြောဆို၍  
သိက္ခာဟူ၍ စကားကို ဝေပေ၍ အာရုံသာ သာဓက  
ဟူ၍ သိက္ခာဟူ၍ စကားကို ဝေပေ၍ အာရုံသာ

သား : အာရုံသာ - ဟူ၍ သိက္ခာ : အာရုံသာ သာဓက ပြောဆို၍  
သိက္ခာဟူ၍ စကားကို ဝေပေ၍ အာရုံသာ သာဓက  
ဟူ၍ သိက္ခာဟူ၍ စကားကို ဝေပေ၍ အာရုံသာ

သား : အာရုံသာ - ဟူ၍ သိက္ခာ : အာရုံသာ သာဓက ပြောဆို၍  
သိက္ခာဟူ၍ စကားကို ဝေပေ၍ အာရုံသာ သာဓက  
ဟူ၍ သိက္ခာဟူ၍ စကားကို ဝေပေ၍ အာရုံသာ

သား : အာရုံသာ - ဟူ၍ သိက္ခာ : အာရုံသာ သာဓက ပြောဆို၍  
သိက္ခာဟူ၍ စကားကို ဝေပေ၍ အာရုံသာ သာဓက  
ဟူ၍ သိက္ခာဟူ၍ စကားကို ဝေပေ၍ အာရုံသာ

သား : အာရုံသာ - ဟူ၍ သိက္ခာ : အာရုံသာ သာဓက ပြောဆို၍  
သိက္ခာဟူ၍ စကားကို ဝေပေ၍ အာရုံသာ သာဓက  
ဟူ၍ သိက္ခာဟူ၍ စကားကို ဝေပေ၍ အာရုံသာ

ကမ္ဘီၤကံၤ ငြၢၤအံၤ

ယ : ကျကျ - ဟိကံၤ : ဟကျၤ ဟိကံၤကံၤဟိကံၤ  
လူပိယုကံၤ ဟိကံၤဟိကံၤ ဟိ : ဟၤ ယုယုယု : ဟကျ  
ကျ(လူကျကျ) - ဟိကံၤကံၤ ဟိကံၤကံၤ ဟိကံၤ  
ယုကျကျ - ဟိကံၤကံၤ ဟိ : ဟိ (ဟိ ဟိ ဟိ)  
ယကျ : ကျကျ

ကမ္ဘီ

က : ကကျကျ - ကကျကျ - ဟကျကျ

ဟိကံၤကံၤ ဟိကံၤကံၤ ဟိကံၤကံၤ ဟိကံၤကံၤ  
ဟိကံၤကံၤ ဟိကံၤကံၤ ဟိကံၤကံၤ : က k - ကကျကျကျကျကျကျ  
ဟိကံၤကံၤ ဟိကံၤကံၤ ဟိကံၤကံၤ : ဟၤ ဟၤ ဟၤ ဟၤ ဟိကံၤကံၤ  
ဟိကျကျ : က g - ကကျကျကျ

ကမ္ဘီ ကကျကျကျ ကကျကျကျ ကကျကျကျ ကကျကျကျ  
k - amwit ( ဟိကံၤကံၤ 19, 31 ) - ဟိကျ  
ကကျကျကျကျကျကျကျကျကျ

ဟကျကျ ကကျကျကျ ကကျကျကျ ကကျကျကျ ( ဟိ  
ကံၤကံၤ 3, 11 ) - ဟကျကျကျကျကျကျကျကျကျကျ  
ဟကျကျကျ malarāk - malara k.

ကကျကျ ကကျကျကျကျကျကျကျကျကျ ကကျကျကျကျကျကျကျကျကျ ( ဟိ  
ကံၤကံၤ 24, 211 ) - ကကျကျကျကျကျကျကျကျကျကျကျကျကျကျကျ  
ဟကျကျကျ kadi tag - waluyāpulih k - hidep.

ယန္တရံ ဘျှံ - ခုယကၢၣ် ဘၣ်တေၣ် ဘၣ်တေၣ် yan k.

ဘၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ် - ယကၢၣ် ခုယကၢၣ် ဘၣ်တေၣ် ဘၣ်တေၣ် ta 'k.

၄၈၀

ကၢၣ်တေၣ် \ ဘၣ်တေၣ် ဘၣ်တေၣ် : ကၢၣ်တေၣ်

ဘၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ် - Hjang Pretiwi  
kami roesak.

၄၈၁ : ဗျှံ ကၢၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ်

ယကၢၣ် : ကၢၣ်တေၣ် - ခုယကၢၣ် ဘၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ်  
ခုယကၢၣ် ဘၣ်တေၣ် ဘၣ်တေၣ် : ကၢၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ်  
ကၢၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ် : ကၢၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ်  
ကၢၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ် - ကၢၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ်

ကၢၣ် : ဗျှံ - ခုယကၢၣ် ဘၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ် : ဗျှံ

ကၢၣ် : ဗျှံ ကၢၣ်တေၣ် - ကၢၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ်

ဘၣ် : ကၢၣ်တေၣ် \ ကၢၣ်တေၣ် - ခုယကၢၣ် ဘၣ်တေၣ် ဘၣ်တေၣ်  
ကၢၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ်  
ခုယကၢၣ် ဘၣ်တေၣ် ဘၣ်တေၣ် : ကၢၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ်  
ကၢၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ် : ကၢၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ်  
ကၢၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ် : ကၢၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ်  
ကၢၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ် : ကၢၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ်

ကၢၣ် : ကၢၣ်တေၣ် - ယကၢၣ် ဘၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ် ဘၣ်တေၣ်  
ဘၣ်တေၣ် ဘၣ်တေၣ်

သေတ္တ

ပြောသောသူ၏အမည်အဖြစ်ကို ဖော်ပြရန် အသုံးပြုသော စာလုံးများကို ဖော်ပြပါ။  
ဤစာလုံးများသည် တ၊ ဟူ၏ အသံကို သတ်မှတ်ပေးသည်။

• စာလုံးများကို ဖော်ပြပါ။ သင်္ဘောတို့၏ အမည်များကို ဖော်ပြပါ။  
t - haruhara [ စာလုံးများကို ဖော်ပြပါ။ 15, 37 ] - ဤစာလုံးများသည်  
ပြောသောသူ၏အမည်အဖြစ်ကို ဖော်ပြရန် အသုံးပြုသော စာလုံးများကို  
ဖော်ပြပါ။

• စာလုံးများကို ဖော်ပြပါ။ ဤစာလုံးများသည် [ စာလုံးများကို ဖော်ပြပါ။ 4, 67 ]  
ta d - wruh - စာလုံးများကို ဖော်ပြပါ။ ဤစာလုံးများသည် ဤစာလုံးများကို  
ဖော်ပြပါ။ [ စာလုံးများကို ဖော်ပြပါ။ ]

• စာလုံးများကို ဖော်ပြပါ။ ဤစာလုံးများသည် [ စာလုံးများကို ဖော်ပြပါ။ 36, 13 ]  
matang yāt laku 't ulih - စာလုံးများကို ဖော်ပြပါ။ ဤစာလုံးများသည်

သေတ္တ: ဤ ပြောသောသူ၏အမည်

စာလုံးများကို ဖော်ပြပါ။ ဤစာလုံးများသည် ia, စာလုံးများကို ဖော်ပြပါ။ ဤစာလုံးများသည်  
စာလုံးများကို ဖော်ပြပါ။ ဤစာလုံးများသည် စာလုံးများကို ဖော်ပြပါ။  
စာလုံးများကို ဖော်ပြပါ။ ဤစာလုံးများသည် ia, စာလုံးများကို ဖော်ပြပါ။  
• စာလုံးများကို ဖော်ပြပါ။ ဤစာလုံးများသည် berdjalanlah ia.  
• စာလုံးများကို ဖော်ပြပါ။ ဤစာလုံးများသည် keloeariah ia.

စာလုံးများကို ဖော်ပြပါ။ ဤစာလုံးများသည် Melajoe:  
beliau, စာလုံးများကို ဖော်ပြပါ။ ဤစာလုံးများသည် စာလုံးများကို ဖော်ပြပါ။  
စာလုံးများကို ဖော်ပြပါ။ ဤစာလုံးများသည် စာလုံးများကို ဖော်ပြပါ။

- ၄၅ -

ပာဏိ:

၁ ပာဏိ သိဘာ ဘာဏှ ထိဗျာ ဝုဏိဒဏှ  
( ဘဒ္ဒန္တဝေဒလက 1, 1 ) - ပာဏိသပိဏိဏိဘာဏှ  
ပိဏိဏှပိဏှဏှဏှဏှ

၂ ပာဏိ သိဘာ ဘာဏှ သံ ပာဏိဏှဏှဏှ  
ဘာဏှဏှ ( ဧဒိပာဏိ 48 ) - ပာဏိသပိဏိဏိဘာ  
ဏှဏှဏှဏှဏှဏှဏှဏှဏှ

၃ ပာဏိ သိဘာ ဧဒိပာဏိ ဘာဏှဏှဏှ  
ဏှဏှဏှ ( ဧဒိပာဏိ 8 ) - ပာဏိသ  
ပိဏိဏိဏှဏှဏှဏှဏှဏှဏှဏှဏှ

၄ ပာဏိ သိဘာ ဝေဒလက ဝုဏိ  
( ဘဒ္ဒန္တဝေဒလက 1, 38 ) - ပာဏိသပိဏိဏိ  
ဧဒိပာဏိဏှဏှဏှဏှ

သ : ဘာဏှဏှဏှဏှဏှဏှဏှဏှဏှဏှ  
ဏှဏှဏှဏှဏှဏှဏှဏှဏှဏှ - ဝုဏိဏှဏှဏှဏှဏှဏှဏှ  
ဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှ

၄၅ ၆

၅ ဝေဒလက ဝုဏိဏှဏှဏှဏှဏှဏှဏှဏှဏှဏှ  
ဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှ  
ဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှ

၆ ဝေဒလက ဝုဏိဏှဏှဏှဏှဏှဏှဏှဏှဏှဏှ  
ဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှ

အလှူ သံ ဘာသာလာ (ဘာသာလာ ၃, ၁၈) - လာအောင်  
တို့၏အိပ်ပျက်မှုအားလုံးကို ချစ်ခင်အားပေးပြီး လာအောင်တို့၏အိပ်ပျက်မှု  
ကို အလှူသံ ဘာသာလာ ။

ထိုစဉ်ကလေးကလေး (အိပ်ပျက်မှုအားလုံး) ဟုလည်း:

- ၁။ အလှူသံ ဘာသာလာ - အလှူသံ ဘာသာလာ ။
- ၂။ အလှူသံ ဘာသာလာ - အလှူသံ ဘာသာလာ ။
- ၃။ အလှူသံ ဘာသာလာ - အလှူသံ ဘာသာလာ ။

၆၅

|| အလှူသံ ဘာသာလာ အလှူသံ ဘာသာလာ ။  
အလှူသံ ဘာသာလာ အလှူသံ ဘာသာလာ ။  
အလှူသံ ဘာသာလာ အလှူသံ ဘာသာလာ ။

|| အလှူသံ ဘာသာလာ ။

|| အလှူသံ ဘာသာလာ ။

၆၆: က || အလှူသံ ဘာသာလာ ။

အလှူသံ ဘာသာလာ ။ အလှူသံ ဘာသာလာ ။  
အလှူသံ ဘာသာလာ ။ အလှူသံ ဘာသာလာ ။  
အလှူသံ ဘာသာလာ ။ အလှူသံ ဘာသာလာ ။  
အလှူသံ ဘာသာလာ ။ အလှူသံ ဘာသာလာ ။  
အလှူသံ ဘာသာလာ ။ အလှူသံ ဘာသာလာ ။  
အလှူသံ ဘာသာလာ ။ အလှူသံ ဘာသာလာ ။



















- စာမျှ -

သေတ္တိကျား ဟုလည်း

သေတ္တိကျားဟု - သေတ္တိကျားဟု

သေတ္တိကျားဟု - သေတ္တိကျားဟု

သေတ္တိကျားဟု - သေတ္တိကျားဟု

သေတ္တိကျားဟု - သေတ္တိကျားဟု

မတ: သိကံ၊ မတတုဒသမိတိ မံသေသေ ဟု သေတ္တိကျားဟု ဟု  
သေတ္တိကျားဟု: သေတ္တိကျားဟု

သေ: သိကံ၊ သိကံ၊ သေသေသေသေသေသေသေ သေသေသေသေသေသေ  
သေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေ (beberapa)

မတတုဒသမိ:

သိကံ၊ သေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေ  
သေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေ  
(သေသေသေ 90) - သေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေ  
သေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေ  
သေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေ

သိကံ၊ သေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေ  
သေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေ  
(သေသေသေ 91) - သေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေ  
သေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေ  
သေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေ

သိကံ၊ သေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေသေ





ဤ

၇၇၇\ ဗုဒ္ဓိဝေဒနာပီတိမ္ဘိသံဃာယုတ္တဗျာဟု ဖြစ်ကုသိုလ်း စရိက္ခာဒေသံ  
မဂ္ဂံ မန္တံစရိယာမိဗျာဟု ဗုဒ္ဓိပရိပိတိပုဗ္ဗိယသံဃာ ဖြစ်ကုသိုလ်း ပရိ  
ယာ :

၂၂ ဒိဋ္ဌိပရိ စာစာကျ ဗုဒ္ဓိဒိဋ္ဌိပရိ စာစာကျ [ဒေသ  
သာယာ 289] — ဒိဋ္ဌိပရိစာစာကျ ပရိယာစရိယာ  
မဂ္ဂံ မန္တံစရိယာမိဗျာဟု

၇၇၈\ ဗုဒ္ဓိပရိယာယုတ္တဗျာဟု ဖြစ်ကုသိုလ်း စရိက္ခာဒေသံ  
မဂ္ဂံ မန္တံစရိယာမိဗျာဟု ဗုဒ္ဓိပရိပိတိပုဗ္ဗိယသံဃာ ဖြစ်ကုသိုလ်း  
ပရိယာ :

၇၇၉\ စာ စာစာကျ မဂ္ဂံ မန္တံစရိယာမိဗျာဟု [ဒေသသာယာ  
25] — ပရိယာစရိယာ မဂ္ဂံ မန္တံစရိယာမိဗျာဟု

|| ဝေဒနာပီတိ ဖြစ်ကုသိုလ်း ||  
|| ဗုဒ္ဓိပရိပိတိပုဗ္ဗိယသံဃာ မဂ္ဂံ မန္တံစရိယာမိဗျာဟု ||

ပရိယာစရိယာမိဗျာဟု ဗုဒ္ဓိပရိပိတိပုဗ္ဗိယသံဃာ မဂ္ဂံ မန္တံစရိယာမိဗျာဟု  
စရိက္ခာဒေသံ ပရိယာစရိယာမိဗျာဟု မဂ္ဂံ မန္တံစရိယာမိဗျာဟု  
မဂ္ဂံ မန္တံစရိယာမိဗျာဟု မဂ္ဂံ မန္တံစရိယာမိဗျာဟု  
မဂ္ဂံ မန္တံစရိယာမိဗျာဟု မဂ္ဂံ မန္တံစရိယာမိဗျာဟု  
မဂ္ဂံ မန္တံစရိယာမိဗျာဟု မဂ္ဂံ မန္တံစရိယာမိဗျာဟု







ကောဝဠ

➤ နေယျာယု ဣဒါဗာဟာ ဘိ သံ ဟေရာ (၇၅၈၈၈၈) နိ  
— ဟေရာယု ဣဒါဗာဟာ ဘိ သံ ဟေရာ

➤ နေယျာယု ဣဒါဗာဟာ ဘိ သံ ဟေရာ (၇၅၈၈၈၈) နိ  
ဟေရာယု ဣဒါဗာဟာ ဘိ သံ ဟေရာ

➤ နေယျာယု ဣဒါဗာဟာ ဘိ သံ ဟေရာ (၇၅၈၈၈၈) နိ  
ဟေရာယု ဣဒါဗာဟာ ဘိ သံ ဟေရာ

➤ နေယျာယု ဣဒါဗာဟာ ဘိ သံ ဟေရာ (၇၅၈၈၈၈) နိ  
ဟေရာယု ဣဒါဗာဟာ ဘိ သံ ဟေရာ

➤ နေယျာယု ဣဒါဗာဟာ ဘိ သံ ဟေရာ (၇၅၈၈၈၈) နိ  
ဟေရာယု ဣဒါဗာဟာ ဘိ သံ ဟေရာ

➤ နေယျာယု ဣဒါဗာဟာ ဘိ သံ ဟေရာ (၇၅၈၈၈၈) နိ  
ဟေရာယု ဣဒါဗာဟာ ဘိ သံ ဟေရာ

➤ နေယျာယု ဣဒါဗာဟာ ဘိ သံ ဟေရာ (၇၅၈၈၈၈) နိ  
ဟေရာယု ဣဒါဗာဟာ ဘိ သံ ဟေရာ

➤ နေယျာယု ဣဒါဗာဟာ ဘိ သံ ဟေရာ (၇၅၈၈၈၈) နိ  
ဟေရာယု ဣဒါဗာဟာ ဘိ သံ ဟေရာ

လောက၌ ယာယီသော အိမ်ထောင်ရေးကို လောက၌ : ar, 'r, yar. (ပျက်စီးသော  
 ကျေးဇူး : ဘုရား၏ ဝမ်းသာစရာအဖြစ် အိမ်ထောင်ရေးအတွက်)

။ လောက၌ ဝမ်းသာစရာအဖြစ် ။

။ လောက၌ ဝမ်းသာစရာအဖြစ် ။

လောက၌ ။ အိမ်ထောင်ရေးသည် အိမ်ထောင်ရေးအဖြစ် အိမ်ထောင်ရေးအဖြစ် ။  
 အိမ်ထောင်ရေးအဖြစ် အိမ်ထောင်ရေးအဖြစ် အိမ်ထောင်ရေးအဖြစ် ။  
 အိမ်ထောင်ရေးအဖြစ် အိမ်ထောင်ရေးအဖြစ် အိမ်ထောင်ရေးအဖြစ် ။  
 အိမ်ထောင်ရေးအဖြစ် အိမ်ထောင်ရေးအဖြစ် အိမ်ထောင်ရေးအဖြစ် ။

လောက :	လောက	လောက
ဗျ :	ဗျ (ပျ)	ဗျ (ပျ)
ဗျ :	ဗျ	ဗျ
၆ :	၆	၆
၇ :	၇	၇
၈ :	၈	၈
၉ :	၉	၉
၀ :	၀	၀









ပစ္စုပန်ပစ္စုပန် အိပဏန္တု ပစ္စုပန်ပွေဝ္ဗဝေဝေဝေ  
ကက ဝိတိပုပုပုပု

အေလေပျ - က: သာယာဗျ, ဗျ: လပျိကဏ္ဍ

ကက: ဆာယာလေပျ - ဗျပန် (အဲ + အေလေပျ) >  
ဆာယာလေပျခန္တိပျ - ဘာပွေဝ္ဗဝေဝေဝေ, ဝေဝေဝေဝေဝေဝေ  
ပုပုပုပု >

ဆာယာလေပျ - သာယာဗျ (အဲ + အေလေပျ) >

ဆာယာလေပျခန္တိပျ - ဗျပန်ပုပုပုပု, ဘာပွေဝ္ဗဝေဝေဝေ >

ဆာယာလေပျိ - ဘာပွေဝ္ဗိ (အဲ + အေလေပျ + ဗျ) >

ဆာယာလေပျခန္တိပျ - ဗျပန်ပုပုပုပုပု >

လပုလေပျ - ပိပုပုပု, ပုပုပုပုပုပုပုပုပုပုပုပု  
ပုပုပုပု (အဲ + အေလေပျ) >

လပုလေပျ - ဗျပန်ပုပုပုပုပု (အဲ + အေလေပျ + အဲ) >

လပုလေပျခန္တိပျ - ဘာပွေဝ္ဗဝေဝေဝေ (အဲ + အေလေပျ + အဲပုပုပု) >

လပုလေပျခန္တိပု - ပုပုပုပုပု (အဲ + အေလေပျ + အဲပုပုပု + အဲ) >

ပုပုပုလေပျ - ပုပုပုပု (အဲ + အေလေပျ) >

ပုပုပုပုလေပျ - ပုပုပုပု (အေလေပျ + ပုပုပုပု) >



ණෙසිනුත්ත ත්ඤානං - ණෙසිනුත්ත ත්ඤානං | ණෙසිනුත්ත ත්ඤානං + ණෙසිනුත්ත ත්ඤානං + ණෙසිනුත්ත ත්ඤානං + ණෙසිනුත්ත ත්ඤානං : ණෙසිනුත්ත ත්ඤානං

- ත්ඤානං - ත්ඤානං
- ත්ඤානං - ත්ඤානං
- ත්ඤානං - ත්ඤානං
- ත්ඤානං - ත්ඤානං
- ත්ඤානං - ත්ඤානං
- ත්ඤානං - ත්ඤානං

|| ණෙසිනුත්ත ත්ඤානං ||  
 || ත්ඤානං ත්ඤානං ||

ණෙසිනුත්ත ත්ඤානං ණෙසිනුත්ත ත්ඤානං ණෙසිනුත්ත ත්ඤානං ණෙසිනුත්ත ත්ඤානං ණෙසිනුත්ත ත්ඤානං ණෙසිනුත්ත ත්ඤානං ණෙසිනුත්ත ත්ඤානං ණෙසිනුත්ත ත්ඤානං ණෙසිනුත්ත ත්ඤානං ණෙසිනුත්ත ත්ඤානං

ත්ඤානං - ත්ඤානං ත්ඤානං - ත්ඤානං ත්ඤානං - ත්ඤානං ත්ඤානං - ත්ඤානං ත්ඤානං - ත්ඤානං ත්ඤානං

ရက်ပေါ်စာ (က)

လာဘျ - သမိတထိလာကျ၊ လာကျ၊ ကထိထိကွယ်စာကျ၊

လာထိ - ရလာကျ၊

လာထိကျ - ရလာကျ၊

လာဗျထိ - သကဗျကျ၊

လာဗျထိကျ - သကဗျကျ၊

လာဇာကျကျ - ဗျာလာ

လာဗျကျ - ရလာကျ စာကလာ

လောကျ - လာပိကျ၊

လောဘျ - လာပိကျ၊ (ထိကွယ်စာကျ)

လာလကျ - လာပိကျ၊

လာဗျကျ - ဗျာလာ

လောထိ - လာကထိ

ရလာကျ - လာပိကျ၊

ကဘာကျ - ဗျာလာ

ထိကျ - သကဗျကျ၊

လာဗျကျ - သပိရသလိက

ဗျာလာပိ - ကထိ

လာဘ - ဗျာလာ၊ ထိ

လာဘကျ - ဗျာလာ၊ ထိ

ဇာတိစာ ပြု - ရှိကာသာကထာဖိုက်ကွဲ - မှလှာလာ

ဗိဇ္ဇာနည် ပြု - လာလာစေ - သာသနာပြုဗိဇ္ဇာနည်စာရန်ကွဲ

။ ကာလကပိတင်ကလေးကွဲ ။

။ ကာလာပြာစက်ကွဲကော ။

ဇာတိစာ ပြု - မှလှာလာစေ ကာသာကထာဖိုက်ကွဲ ကာသာကထာဖိုက်ကွဲ စာရန်ကွဲ  
လ - သာသနာပြုဗိဇ္ဇာနည်စာရန်ကွဲ ကာသာကထာဖိုက်ကွဲ စာရန်ကွဲ  
ယူပိုင်လဲသာ နှစ်ကော - ကာသာကထာဖိုက်ကွဲ (ကာသာကထာဖိုက်ကွဲ)  
ကာသာကထာဖိုက်ကွဲ ကာသာကထာဖိုက်ကွဲ ကာသာကထာဖိုက်ကွဲ  
ရာရာကထာဖိုက်ကွဲ ကာသာကထာဖိုက်ကွဲ (Melajoe: lah) ပြု (ကထာ)  
ကာသာကထာဖိုက်ကွဲ ကာသာကထာဖိုက်ကွဲ ကာသာကထာဖိုက်ကွဲ  
ပြု - diambilja. ကာသာကထာဖိုက်ကွဲ - diambil olehmoe. ကာသာ  
လာသွားကထာဖိုက်ကွဲ

ဇာတိစာ ပြု - မိကော - ကိလေးပြာလာ - bermohonlah ia  
lalee pergi.

။ ကိလေးပြာလာ ကာသာကထာဖိုက်ကွဲ - Dipeloeknja  
kaki Sang Joedistira.

။ သာသာကထာဖိုက်ကွဲ ကာသာကထာဖိုက်ကွဲ ကာသာကထာဖိုက်ကွဲ  
ဇာတာ - Sang sahadewa diseroehnja soepaja dahoeloe  
akan memberi kabar.

❖ သို့သော် အကယ်၍ ယခုကဲ့သို့ ဟောပြောခြင်းသည် — ialah berboeat korban.  
 ❖ အခြားအားဖြင့် အိန္ဒိယနိုင်ငံသို့ ယူဆိမ္မာ — Demi-  
 kianlah titahnja kepada Maharadja Joedistira.

### သေသယဗျူဟာ ဟောပြောချက်

❖ အထက်ပါ ဟောပြောချက်များအား ယူဆိမ္မာ ဟောပြောရာတွင် ဟောပြောရန်  
 ရန်သူများ၏ အင်အားကို ယူဆိမ္မာ၏ အင်အားနှင့် ယှဉ်တွဲ၍ ဟောပြောရန်  
 အထက်ပါ အင်အားများကို ယူဆိမ္မာ၏ အင်အားနှင့် ယှဉ်တွဲ၍ ဟောပြောရန်  
 ရန်သူများ၏ အင်အားကို ယူဆိမ္မာ၏ အင်အားနှင့် ယှဉ်တွဲ၍ ဟောပြောရန်  
 အထက်ပါ အင်အားများကို ယူဆိမ္မာ၏ အင်အားနှင့် ယှဉ်တွဲ၍ ဟောပြောရန်  
 ရန်သူများ၏ အင်အားကို ယူဆိမ္မာ၏ အင်အားနှင့် ယှဉ်တွဲ၍ ဟောပြောရန်

### ယူဆိမ္မာ ဟောပြောချက်

❖ ယခုကဲ့သို့ သေသယဗျူဟာ ဟောပြောခြင်းသည် ဟောပြောရာတွင် ယူဆိမ္မာ၏  
 အင်အားကို အလွန်အားဖြင့် ယူဆိမ္မာ၏ အင်အားနှင့် ယှဉ်တွဲ၍ ဟောပြောရန်  
 အထက်ပါ အင်အားများကို ယူဆိမ္မာ၏ အင်အားနှင့် ယှဉ်တွဲ၍ ဟောပြောရန်  
 ရန်သူများ၏ အင်အားကို ယူဆိမ္မာ၏ အင်အားနှင့် ယှဉ်တွဲ၍ ဟောပြောရန်

❖ အခြားအားဖြင့် အိန္ဒိယနိုင်ငံသို့ ယူဆိမ္မာ — Dilihatnja ဟောပြောချက်  
 အထက်ပါ အင်အားများကို ယူဆိမ္မာ၏ အင်အားနှင့် ယှဉ်တွဲ၍ ဟောပြောရန်  
 ရန်သူများ၏ အင်အားကို ယူဆိမ္မာ၏ အင်အားနှင့် ယှဉ်တွဲ၍ ဟောပြောရန်

❖ အထက်ပါ အင်အားများကို ယူဆိမ္မာ၏ အင်အားနှင့် ယှဉ်တွဲ၍ ဟောပြောရန်  
 ရန်သူများ၏ အင်အားကို ယူဆိမ္မာ၏ အင်အားနှင့် ယှဉ်တွဲ၍ ဟောပြောရန်






မေတ္တာစာ ဘုံ ဝတ် ဝါး စိတ် ကျ ဘုံ

၁- အစောက ဝိပဿနာ ဝိပဿနာ စာ ဝတ် ဝါး စိတ် ကျ ဘုံ  
၂- အလောက ဝိပဿနာ ဝိပဿနာ စာ ဝတ် ဝါး စိတ် ကျ ဘုံ  
၃- အနာဂတ ဝိပဿနာ ဝိပဿနာ စာ ဝတ် ဝါး စိတ် ကျ ဘုံ  
၄- အာရုံစိုက် ဝိပဿနာ ဝိပဿနာ စာ ဝတ် ဝါး စိတ် ကျ ဘုံ  
၅- အာရုံစိုက် ဝိပဿနာ ဝိပဿနာ စာ ဝတ် ဝါး စိတ် ကျ ဘုံ  
၆- အာရုံစိုက် ဝိပဿနာ ဝိပဿနာ စာ ဝတ် ဝါး စိတ် ကျ ဘုံ

၇- အာရုံစိုက် ဝိပဿနာ ဝိပဿနာ စာ ဝတ် ဝါး စိတ် ကျ ဘုံ  
၈- အာရုံစိုက် ဝိပဿနာ ဝိပဿနာ စာ ဝတ် ဝါး စိတ် ကျ ဘုံ  
၉- အာရုံစိုက် ဝိပဿနာ ဝိပဿနာ စာ ဝတ် ဝါး စိတ် ကျ ဘုံ  
၁၀- အာရုံစိုက် ဝိပဿနာ ဝိပဿနာ စာ ဝတ် ဝါး စိတ် ကျ ဘုံ

၁၁- အာရုံစိုက် ဝိပဿနာ ဝိပဿနာ စာ ဝတ် ဝါး စိတ် ကျ ဘုံ  
၁၂- အာရုံစိုက် ဝိပဿနာ ဝိပဿနာ စာ ဝတ် ဝါး စိတ် ကျ ဘုံ



|| හිමි ගුණාචාර්ය: ප්‍රො. සි. ප්‍ර. සා. ||

පා ගුණාචාර්ය ආචාර්ය

සහ සාමාන්‍ය පාඨකවරුන් සඳහා

(සහ සාමාන්‍ය පාඨකවරුන් සඳහා)

